

သောစေတီ 珍藏舍利子的佛塔 / ~ သွင်းသည်။ 将舍利、珍宝存到塔内。③馅儿 II က၊ <hta p-na> ①将舍利、宝物存于塔中 ②包馅: အသား ~ တဲ့ဖက်ထုပ် 肉馅馄饨 / ပဲနှင့်သကြား ~ ထားသောမုန့် 豆沙馅糕点
 ဌိတ န၊ <hti' ta'> [巴]存在, 停留
 ဌိ န၊ <hti> [巴]持续时间
 ဌေး က၊ <hte: > 富, 有钱: မင်းတို့ကသိပ် ~ တာပဲနော်။ 你们真有钱啊! / ~ သောသူ 富翁

ဌေးကြွယ် က၊ <hte: kywe> 富, 有钱
 ဌာန် န၊ <htan> [巴]①地点 ②发音部位
 ဌာန်ကရိုက်ကျ က၊ <htan k-rain: kya'> ①发音准确, 音调规范: သူဖတ်တာ ~ ပါတယ်။ 他读得很准确。②(喻)规范, 正规: စာရေးလိုက်တာဌာန်ကရိုက်ကိုမကျဘူး။ 书法不规范。
 ဌာန်ကရိုက်ကျကျ က၊ <htan k-rain: kya' gya'> 音调准确

၃

၃ န၊ <da'> 缅文第十三个字母, 名为称: ဒုရင်ကောက် 或 ဒုသံကောက်
 ဒုရင်ကောက် န၊ <da' yin gaut> ① 缅文字母 ၃ 的名称

②【植】蹄盖蕨属, 蕨 *Athyrium esculentum*
 ဒုသံကောက် န၊ <da' than gaut> 缅文字母 ၃ 的名称
 ဒိုဏ်မည် န၊ <dein di' ma' si> [巴·缅] =ထက်စည်

၀

၀ န၊ <da'> 缅文第十四个字母, 名称为: ဝရေမှတ်

| ဝရေမှတ် န၊ <da' yei hmout> 缅文字母 ၀ 的名称

၎

၎ န၊ <na'> 缅文第十五个字母, 名称为: ဏကြီး

| ဏကြီး န၊ <na' gyi:> 缅文字母 ၎ 的名称

၈

၈ I န၊ ①<ta'> 缅文第十六个字母, 名称为: တဝမ်းပူ ② <t-> (တဝ်的原缩写字)一: ~ ၃ 一个 / ~ ဆယ် 拾 / ~ ရာ 一百 / ~ ရက် 一天 / ~ အုပ် 一本, 一群 II က၊ <ta'> 怀念, 思念, 想起, 惦记: ခလုတ်ထိမှအမိ ~ ။ (成)碰到困难才想起母亲来。III ဝ၊ <t-> ①放在重叠的量词前, 表示泛指“某一个”“任意一个”: လာဗျာ၊ ~ ခုသွားစားရအောင်။ 来, 咱们去吃点什么吧! / ကြိုးစားယင် ~ နေ့နေ့မှာ

အောင်မြင်ရမှာပေါ့။ 只要努力, 总有一天会成功的。②放在某些重叠的动词、形容词前, 构成副词, 表示“反复地”“不断地”: ဖုတ် ~ ထောင်းထောင်းထနေသည်။ 尘土飞扬。/ စကား ~ ပြောပြောနှင့်လမ်းလျှောက်နေကြသည်။ 一边说一边走。③放在某些拟声字前, 构成拟声词, 起副词作用: တံခါးကို ~ ခေါက်ခေါက်ခေါက်တယ်။ 砰砰地敲门。/ ခေ ~ ဝေါဝေါစီးနေတယ်။ 水哗哗地流着。④插入某些动词或